

## ဥပကဆာဝါ ဟောစာမှု လူသဘာဝအဖွဲ့ကောင်းများ လေ့လာချက်

လှလှအောင်\*

### ဓာတ်မိုးအကျဉ်း

ဦးယဉ်သည် ကုန်းဘောင်ခေတ်တွင် အနွောထာစာပေလာ ဥပကဆာဝါ ဓာတ်လမ်းကို ဟောစာပုံသဏ္ဌာန်ဖြင့် ရေးဖွဲ့ခဲ့ပါသည်။ ဤစာတမ်းတွင် ဦးယဉ်၏ ဥပကဆာဝါ ဟောစာမှု လူသဘာဝအဖွဲ့ကောင်းများကို လေ့လာတင်ပြထားပါသည်။ ထို့သို့ လေ့လာတင်ပြရာတွင် အခန်း(၁) ဟောစာ၏ သဘော အခန်း(၂) စာဆိပ်ဦးယဉ်အထွေးပွဲတို့၊ အခန်း(၃) ဥပကဆာဝါ ဟောစာမှု လူသဘာဝ အဖွဲ့ကောင်းများ လေ့လာချက် ဟူ၍ အခန်း(၃)ခန်း ခွဲ၍ လေ့လာတင်ပြထားပါသည်။

သေ့မျက်ဝါဟာရ - အနွောထာစာပေ၊ ဟောစာ၊ ဟောစာသဘော၊  
လူသဘာဝအဖွဲ့ကောင်း။

### နိဒါန်း

မြန်မာစာပေသည် ဗုဒ္ဓစာပေကို အခြေခံပြီး ထွန်းကားလာခဲ့သည်။ ဗုဒ္ဓစာပေ ဓာတ်ဝါယာများသည် မြန်မာစာဆိုတို့၏ စာပေဖန်တီးရေးဖွဲ့မှု စိတ်ကူးဥာဏ်ကို အမျိုးမျိုး ကွန်းမြှုံးရေးဖွဲ့စရာ အခြေခံအတိမြစ် ဖြစ်ပါသည်။ အင်းဝခေတ်မှစ၍ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ၊ ရှင်အဂ္ဂသမာစီ စသော ရဟန်းစာဆိုတို့သည် ဗုဒ္ဓစာပေများကို အမြိုပြ၍ ဓာတ်လမ်းပါသော ပျိုးအသွင်ဖြင့် ရေးဖွဲ့ခဲ့ကြသည်။ ပျိုးစာပေကို ရေးဖွဲ့ကြရာတွင် တရားလည်းပါ၊ စကားလည်းသာအောင် ရေးဖွဲ့ကြသည်။ ဗုဒ္ဓဝင်ဓာတ်နိပါတ်ကို အခြေခံ၍ လောက၊ ဓမ္မ၊ ရာဇာရေးဆိုင်ရာ မှတ်သားဖွံ့ဖြိုးများကို ဓာတ်လမ်းထဲ၌ ထည့်သွင်းရေးဖွဲ့ကြသည်။ ထိုမှတ်စွမ်းကုန်းဘောင်ခေတ်တွင် ဗုဒ္ဓဝင်ဓာတ်နိပါတ်စာပေအဖွဲ့၊ ပုံစံသစ်များဖြစ်ကြသော ဟောစာနှင့် သာချင်းများ ထွန်းကားလာပြန်သည်။ ပျိုးတွင် စာဆိုတို့သည် အတည် အခန့် ဖွဲ့ကြသော်လည်း ဟောစာနှင့် သာချင်းများတွင်မှ မူလဘုရားဟော ဓာတ်နိပါတ်ကို အခြေခံ၍ ဟာသရောစွက်ကာ လောကသဘာဝများကို ဖွဲ့ဆိုလာကြသည်။ ဟာသပါအောင် ဖွဲ့ရှု၌ ဘုရားဟောဓာတ်လမ်းပါ ဓာတ်ဆောင်တို့ကို လူသဘာဝကျပြီး မြှုံးမြှုံးကြကြဖြစ်အောင် ဖွဲ့ခြင်း ဖြစ်သည်။ ဟောစာ၏ ပုံစံကပင် ပရိတ်သတ် နာချင်စဖွံ့ဖြိုးအောင် စာဆို၏ အာဝဇ္ဇန်းဖြင့် သွက်သွက်မြှုံးမြှုံး

\* ဒေါက်တာ၊ ပါမောက္ဍ၊ မြန်မာစာတွေ့နာ၊ ဘားအံတက္ကသိုလ်

ဖွဲ့ဆိုလေ ရှိသည်။ ထိုအထဲတွင် ဦးပုညလည်း အပါအဝင် ဖြစ်သည်။ စာဆို ဦးပုညသည် ပင်ကိုကပင် ဟာသံာဏ်ရှိပြီး လူသဘာဝအဖွဲ့စွမ်းရည် ထက်မြက်သော စာဆိုဖြစ်သဖြင့် သူ့စာများကို ဖတ်ရသော ပရိသတ်အဖို့ ရယ်ရယ်မောမောနှင့် အဆုံးတွင် နှစ်သက်ခြင်းရသကို ခံစားကြရပါသည်။ ဦးပုညသည် လောကသဘာဝ၊ လူသဘာဝကို ၁၉၆၅ခုနှင့်တတ်ပြီးလျှင် အရေးအဖွဲ့လည်း ကျွမ်းကျင်လှသည်။ ဤစာတမ်းတွင် စာဆို ဦးပုည၏ ဥပကဆာဝါဟောစာမှ စာဆို၏ လူသဘာဝအဖွဲ့စွမ်းရည်ကို လေ့လာတင်ပြထားပါသည်။

## ၁။ ဟောဓာတ်မော်

မြန်မာစာပေတွင် အင်းဝခေတ်၌ ပို့လက်ပေါ်ထွက်ပြီးနောက် သုတ္တန်ဒေသနာ တို့ကို ဝထ္ဌ၊ ဇေတ်လမ်း၊ ရည်ညွှန်းဖွဲ့ဆို၍ ဟောပြောရန်အတွက် အလက်ဖြင့် မွမ်းမံရေးဖွဲ့သော ဟောစာများ ပေါ်ထွက်လာပါသည်။

တောင်ငူခေတ်တွင် စာဆို မင်းအော်ရန္တမိတ်သည် သာချင်း ဟူသော အဖွဲ့အနဲ့သစ်တစ်မျိုးကို တီထွင်ဖွဲ့ဆိုသဖြင့် ဥတေနသာချင်း၊ ပဋိစာရိ သာချင်း၊ စိန္တမာဏသာချင်းများ ပေါ်ထွက်ခဲ့သည်။ မင်းအော်ရန္တမိတ်၏ သာချင်းတွင်—

“အောင်ဆုဆင်မှ၊ မဂ်လာကြီး၊ ဟောစာကြိုယာ၊ သာဘာ ကျူးဟိတ်၊ မွူးဖိပ်တွင်၊ နိမိတ်အရည်၊ နိုင်ငံစည်သည်၊ နတ်ပြည့်ကြွေးညောင်း၊ ဘေးတော်လောင်းတို့၊ ဖောင်းစလွယ်အပ်၊ စွဲရွှေယပ်နှင့် ခဝပ်ကြည်၍၊ မင်းယင်ပြင်မှာ၊ လျှောက်တင်ခြီးရသည်”

ဟု သာချင်းနှင့် ဟောစာ အတူတူပင်ဖြစ်သကဲ့သို့ ဖွဲ့ဆိုထားပါသည်။ ဟောစာမှ သာချင်း၊ သာချင်းမှ ရကန် ဟူသော အဖွဲ့အနဲ့ ပေါ်ပေါက်လာဟန် ရှိပါသည်။ ဟောစာအရေးအဖွဲ့သည် ဆင်ဖြူရှင်မင်းတရား ယိုးဒယားကို အောင်မြင်သော ခရစ်နှစ် ၁၇၆၇ ခုနှစ် အရောက်တွင် လူထုကြား၌ ရေပန်းစား၍ ထင်ပေါ်ကျော်ကြား နေသည်ဟု ဆိုပါသည်။<sup>၁</sup>

ကုန်းဘောင်ခေတ်နောင်းတွင် ဦးပုည၏ ဥပကဆာဝါဟောစာသည် ထင်ရှား လှသည်။ မန်လည်ဆရာတော်ကလည်း ဆာဝါရတဲ့ ဟူ၍ ရေးသားဖွဲ့ဆိုခဲ့ပေ သေးသည်။

<sup>၁</sup> Burmese Drama, 1935, 13.

နောင်းခေတ်ဟောစာများအနက် ဆင်ဖြူကျွန်းဆရာသင်၏ ဗုဒ္ဓဝင်ဟောစာ သုံးတဲ့၊ ဓားပိန်ယိမ်းဆရာဦးမောင်ကြီး၏ ဝေသုန္တရာဟောစာနှစ်တဲ့၊ ဦးလူဖြူအောင်၏ နာဂါဒဖောင်များဟောစာ၊ ဦးမောင်သိန်း၏ တေမိယဟောစာနှင့် ကိန္ဒရာဝတီဟောစာ၊ ပဋိစာရီဟောစာတို့မှာ ထင်ရှားလုပါသည်။

မြန်မာနိုင်ငံတွင် ကွက်စိပ်စာပြေသဘင်ကို အထက်မြန်မာပြည် မန္တလေး မြို့တော်မှစ၍ အောက်နယ်တစ်ခွင့်သို့ ပျံနှုန်းလာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မန္တလေးမြို့တွင် စာပြေသဘင်များ လွန်စွာခေတ်စားခဲ့သည်။ ဟောစာအရေးအသားနှင့် ပတ်သက်၍—

မြန်မာ အက်လိပ် အဘိဓာန်တွင်—

“ဟောစာ / Script with embellishment for oral presentation of jataka stories ဇာတက ဖြစ်ရပ်များ၊ ဇာတကဇာတ်ကြောင်းများကို နှုတ်ဖြင့် ပြောဆိုတင်ပြနိုင်ရန်အတွက် စိတ်ကူးဥာဏ်ဖြင့် ရေးသားထားသည့်စာ”<sup>၁</sup>

ဟု ဖွင့်ဆိုပါသည်။ အလားတူ ငွေ့ော်ခေါင်း၏ သီးခြားစာဝက်ပါတွင်—

“ဟောစာများ ကွက်စိပ်သဘင်၊ ကွက်စိပ်ဆရာများအတွက် ဖြစ်၏ သို့မဟုတ် ကွက်စိပ်ဆရာများ၏စာ ဖြစ်သည်။ ကွက်စိပ်ဆရာ၏ အမိက အရည်အသွေးမှာ စာ ဖြစ်၏။ ယင်းကွက်စိပ်များကို ရိုက်နိုင်ထားသော စာအုပ်သည် ဟောစာ ဖြစ်၏”<sup>၂</sup>

ဟု ဖွင့်ဆိုပါသည်။

မောင်ခင်မင်(စန္ဒဖြူ)၏ ဘာသာအမြင် စာပေအမြင်စာအုပ်တွင်—

“ဟောရန် ပြောရန် ရည်ရွယ်ရေးဖွဲ့သော ဟောစာသည်လည်း ရွင်မြှူးသွက်လက်သည့် စာပေပုံသဏ္ဌာန်မျိုး ဖြစ်ပါသည်။”<sup>၃</sup>

ဟု ဆိုပါသည်။

အထက်ပါ အဆိုအမိန့်အမျိုးမျိုးကို သုံးသပ်၍ ဟောစာဆိုသည်မှာ ဗုဒ္ဓစာပေ ဇာတက ဇာတ်ကြောင်းများမှ ဓမ္မဆိုင်ရာ အသိအမြင်များကို နားလည်လက်ခံနိုင်

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၁၉၉၃၊ ၅၂၆။

<sup>၂</sup> ကြေးမောင်၊ ၁၉၆၉၊ ၂၃၀-၂၃၂။

<sup>၃</sup> ခင်မင်၊ မောင်(စန္ဒဖြူ)၊ ၂၀၀၄၊ ၃၃၉။

စေရန် ရွင်မြှူးသွက်လက်စေရန် ရေးသားထားသည် စာပေတစ်မျိုး ဖြစ်ကြောင်း သုံးသပ်မိပါသည်။

## ၂။ စာဆိုအတွေ့ဖွဲ့

စာဆိုးပုညသည် ၁၁၇၄ ခုနှစ် ဖွားမြင်၍ ၁၂၂၉ ခုနှစ်တွင် ကွယ်လွန်အနိစ္စ ရောက်သည်။ ဒခင် ဦးမြတ်စံ၊ မိခင်မှာ ဒေါ်လျရင် ဖြစ်ပါသည်။

ငယ်စဉ်က စလေမြို့တွင် ပညာသင်ကြား၍ နောင်သော် အမရပူရမြို့တွင် ပညာဆည်းပူးသည်။ သာမဏေဝတ်ရာတွင် ရှင်ပုည ဟူသော ဘွဲ့ခံယူ၍ ပိဋကတ်၊ ဖေဒင်၊ ကဗျာ၊ လက်၊ တတ်ကျမ်းသဖြင့် မင်းတုန်းမင်းကြီးထံတွင် လက်ဖက်ရည်တော် အရာဖြင့် အမှုထမ်းရာ မင်းလှသခံယာဘွဲ့နှင့် ရွာစည်ရွာကို စားရသည်။

သာယာဝတီမင်းလက်ထက်တွင် ကျောင်းဒါယကာမများ၊ ဖောင်မေးလာသော အမျိုးသမီးများနှင့် အဆက်အဆံများသောကြောင့် မြို့အုပ်မင်း သက်ဥမကင်းဖြစ်ပြီး ၁၁၉၉ တွင် လူထွက်ရသည်။ ၁၂၀၆၊ ၁၂၁၄ တွင်လည်း လူထွက်ရသည်။ ထို့ကြောင့် ဦးပုညသည် ရဟန်းလောက၊ လူ့လောက သဘောသဘာဝကို နှုံစပ်ကျမ်းကျင်သူ ဖြစ်ပါသည်။

ဦးပုညရေးသားပြုစုသော စာပေမှာ မန္တလေးဘွဲ့မော်ကွန်း၊ ရတနာနဒီမော်ကွန်း၊ ငင်းမယ်နိုင်မော်ကွန်း၊ ဥပကနှင့် ဆာဝါဟောစာ၊ ဝေသုန္တရာဟောစာ၊ ဝေသုန္တရာ ပြဇာတ်၊ ကောသလပြဇာတ်၊ ရေသည်ပြဇာတ်၊ ပိဿာပြဇာတ်၊ ပဒုမပြဇာတ်၊ ကုသပြဇာတ်၊ မေတ္တာစာ၊ တေးထပ်၊ ဝေါ်တို့ ဖြစ်ပါသည်။

## ၃။ ရည်ရွယ်ချက်

ဦးပုညသည် ဥပက၊ ဆာဝါဟောစာကို သီတင်းသုံးဖော် ပညာဝံသ၏ တိုက်တွန်းချက်အရ ရေးသားကြောင်း ဥပက၊ ဆာဝါဟောစာ နိဒါန်းတွင်-

“မြတ်နိုးစရာ၊ ရှင်ဆာဝါနှင့် ဆရာဥပက၊ ဝေါ်လမ်းကြောင်း ရှိနှင့်ဟောင်းကွင်၊ ပျောင်း၍ အောင်၊ ချိမ်သာယာ၊ စီကုံးပါဟု၊ ဦးပညာဝံသ၊ သမဂ္ဂချင်း၊ သီတင်းသုံးဖော် ရဟန်းတော်က၊ မြှက်ဖော်ဖန်ဖန်၊ တိုက်တွန်းပြန်သောကြောင့်”

<sup>၁</sup> ပုည၊ ဦး၊ ၁၉၅၉၊ ၁။

## ဟု ဖော်ပြထားပါသည်။

ဥပကာဆာဝါဟောစာ ရေးသားရသော ရည်ရွယ်ချက်မှာ ရဟန်းဘဝမှ လူဝတ်လဲမှုကို တားဆီးလိုခြင်း ဖြစ်ဟန်တူပါသည်။ လောကီလူသားဘဝသည် လိုချင်တပ်မက်မှုတဏ္ဍာ၏ ကျေးကျွန်ဖြစ်ရပုံကို သံဝေးယူစေလိုသည့်အတွက် ဟောပြာ သွန်သင်ဆုံးမနိုင်ရန် ရေးဖွဲ့ခြင်း ဖြစ်ဟန်တူသည်။

ကိုယ်တိုင်ကလည်း ရဟန်းဘဝ၊ ရဟန်းလူထွက်ဘဝ အတွေ့အကြံရှိခဲ့သော ဦးပုည်သည် လူဝတ်လဲလျှင် ဘုန်းကြီးလူထွက်တို့ လောကလူမှုရေးရာ မကွဲမ်းကျင်၊ မလိမ့်ဘသော် အဘယ်မျှ ဒုက္ခတွေ့တတ်သည်ကို သတိပေးလိုခြင်း ဖြစ်ဟန်တူပါသည်။ မိမိ၏ကိုယ်တွေ့ခံစားမှုအချို့ကို ဆင်ခြင်မိသော စာဆိုသည် ဥပက်၏ လူသာဝကို ထိထိမိမိ ရေးသားလျက် ရမ္မက်ကျွန်၏အဖြစ်ကို သရော်ထားသည့် ဟောစာ ဖြစ်ပေသည်။

## ၃။ လူသာဘဝအဲ့ပဲ့။

ဗာတ်လမ်းပါသော ရသစာပေများတွင် လူသာဘဝအဖွဲ့ကောင်းများ ပါဝင် တတ်ပါသည်။ ရသစာပေကောင်းတို့မည်သည် ပတ်ဝန်းကျင်ဘဝအကွက်ကို မြင်ယောင် လာစေနိုင်စွမ်း ရှိသည်။ လူသာဘဝအဖွဲ့ကောင်းများကို နှစ်သက်ရာမှ မိမိနှင့် မိမိပတ်ဝန်းကျင်ကို ဆင်ခြင်မိခြင်းဖြင့် ဘဝအမောပြုစေနိုင်သည်။

မြန်မာအဘိဓာန် အကျဉ်းချုပ်တွင်-

“သဘော န / သွေး / သဘာဝ ဖြစ်မြေ ပြုမြေ အကြံအစည်း  
အပြုအမှု၊ အနေအထိုင်၊ အလေ့အထ စသည်”

ဖွင့်ဆိုသည့်အတိုင်း လူသာဘဝအဖွဲ့တွင် လောကရှိ လူသားတို့ ပြုမြေ ဖြစ်မြေရှိသည့် အကြံအစည်း၊ အပြုအမှု၊ အနေအထိုင်၊ အလေ့အထများပင် ဖြစ်ပါသည်။

စလော်ဦးပုည်ကို မြန်မာတို့၏ ရှိတ်စပီးယားဟု ဦးရွှေကြူးက ဆိုခဲ့ဖူးပါသည်။ ရှိတ်စပီးယားဟု ဆိုရာတွင် လောကသာဝ၊ လူသာဘဝတို့ကို ထိုးထွင်းသိမြင် တတ်သော ဥာဏ်ရှိရာတွင် တူသောကြောင့်ဖြစ်သည်ဟူသော အကြောင်းပင် ဖြစ်တန် ရာသည်ဟု ဆရာတော်ရှိက ဆိုခဲ့ပါသည်၂၂

<sup>၁</sup> မြန်မာစာအဖွဲ့၊ ၁၉၈၀၊ ၁၇၆။

<sup>၂</sup> ဇော်ရှိ၊ ၁၉၆၃၊ ၁၃။

ဟောစာသည် ဖတ်ရုံသက်သက်မဟုတ်ဘဲ ပရိသတ် နာချင်စိတ်ပေါ်အောင် ဟောနိုင် ပြောနိုင်ရန် ရည်ရွယ်ဖွဲ့ထားသည့်အလျောက် ဟောစာတွင် စာဆို၏ အာဝဇ္ဇာန်းသည် အရေးပါပါသည်။ ဥပကဆာဝါဟောစာသည် ဦးပုည်၏ လက်ရာ ဖြစ်သည့်အလျောက် လူသာဝကို ပိုင်နိုင်သည့် စာဆိုဖြစ်၍ မူရင်းဝတ္ထု အတည် အခုံစာသည် အာဝဇ္ဇာန်းကောင်းဖြင့် ဖန်တီးသော လူသာဝအဖွဲ့ကောင်းများကြောင့် ရှင်မြားသွက်လက် အသက်ဝင်လာပါသည်။

### ၃၁၁။ ဇာတ်လမ်းကဏ္ဍ

ပုဂ္ဂိုလ်အကြောင်းအရာ ဥပကဆာဝါအတ္ထုပွဲဖို့သည် မှတ်သားဖွယ် သံဝေဂ ယူဖွယ် ကောင်းလှသဖြင့် နောက်ပိုင်းတွင် ကျိုးသဲလေးထပ်ဆရာတော်၊ မန်လည် ဆရာတော်တို့ကလည်း ရေးသားခဲ့ကြပါသည်။

ကျိုးသဲလေးထပ်ဆရာတော်၏ ဖွားသက္ကရာဇ်မှာ ၁၁၇၉-၁၂၅၆ ဖြစ်၌ မန်လည်ဆရာတော်မှာ ၁၂၀၃ ခုနှစ်တွင် ဖွား၌ ၁၂၈၈ တွင် ကွယ်လွန်သည်။ ဦးပုည်မှာ ၁၁၇၄ တွင် မွေးဖွား၌ ၁၂၂၉ ခုတွင် ကွယ်လွန်သဖြင့် ကျိုးသဲလေးထပ်နှင့် မန်လည်ဆရာတော်တို့ထက် စောသည်မှာ သေချာလှပါသည်။ ထို့ကြောင့် ဦးပုည်သည် ဥပကဆာဝါ ရေးသားရှုံး တထာဂတ္တဒါနဒီပနီစာပါ ထေရိဂါထာ၊ အန္တကတာ၊ မြန်တွေပကာသနီ တို့ကိုမြှုံး၍ ရေးသားထားသည်ဟု ယူဆရပါသည်။<sup>၁</sup> ထို့ကြောင့် မူရင်းအန္တကတာထက် ပိုမိုစိတ်ဝင်စားအောင် ချွဲ့ထွင်ကြောင်း တင်ပါမည်။

မူရင်းဇာတ်မှာ ဥပကတ္ထာန်းသည် မြတ်စွာဘုရားနှင့် ပွဲဝိုင်းတို့ထက် ဆောလျှင်စွာ တွေ့သော်လည်း အကျေတ်တရားမရဘဲ ဝင်ဗျာစန္တပိမှုဆိုး၏ အီမ်ဝင်းတွင်း တဲ့ဆောက်ကာ ကိုးကွယ်ခြင်းခံကာ နေရသည်။ မှဆိုးသည် ဆာဝါအား ဆွမ်းကွမ်းလုပ်ကျွေးရန် တာဝန်ပေးပါသည်။ ဥပကသည် ဆာဝါကို မြင်တွေ့သော တမ်းတမ်းခွဲ၌ အရားတပိုင်းဖြစ်မှုကြောင့် ပေးစားလိုက်ရသည်။ ဥပကသည် ယောက္ခမမှုဆိုးနှင့် သားကောင် ထမ်းရောင်းရသည်။ ဆာဝါက တစ်နှုံးမှ မကြည်ဖြူဗာ သုဘ္ဗာ ဆိုသော သားတစ်ယောက်ရလျှင် ဥပကကို စောင်းမြောင်းဆိုမြောင်းရာ ဥပကကြီး မခံရပ်နိုင်ဖြစ်၍ ဘုရားထံ ထွက်ပြီးကာ ကျွော်တမ်းဝင်လေသည့်အကြောင်း ဖြစ်ပါသည်။

မူရင်းဇာတ်တွင် တစ်နှုံးရာ မှဆိုးကြီးသည် ဆာဝါအမည်ရှိသော သမီးကို 'ငါဆရာအား ကောင်းမွန်စွာ လုပ်ကျွေးရစ်ဟု မှာ၍ သား၊ ညီတို့နှင့်တကွ တောအမှု

<sup>၁</sup> ကြော်ကြော်။ ၁၉၉၅၊ ၄၂။

လုပ်သွားလေ၏’ ဟု ပါရှိသည်။ ဦးပုညကမူ တောအမှုလုပ်ရန် မှဆိုးကြီးက တောထွက်ရန်အတွက် တောလိုက်စွေးပြင်ပုံကို-

“စစ်ခြေယွင်းချော်၊ မတော်ချုံသွှေ့တပ်၊ ဆုတ်ကြြီ မှတ်ကာမှ  
တစ်ခုလပ်စွေးမသင်းကို၊ တပ်တွင်းကလွှတ်၍၊ ချုပ်ရွှေ့ချံ့ချံ့၊  
လိုက်လုံကိုက်ခဲစေရမည်။ စွေးလူပျို့သိုး ကျားထက်ဆိုးများကို၊  
ပဲချား၊ ဒလ၊ အောက်ပြေက ရဲ့တဲ့၊ ဝဲသွေ့မအရိုး၊ အောင်နက်ကြီးကို၊  
အပြီးလက်မှတ်၊ စစ်ကဲပေးအပ်၍၊ တပ်မတော်လကျော်က၊ ရန်လာလျှင်  
လျောင်မိအောင်၊ ဂြုဏ်တောင်စွဲရပ်စေ”

ဟု တပ်ခင်းသည့်နှစ် ကြီးကြီးကျယ်ကျယ် ဖွဲ့ဆိုထားသည်။ အလုပ်လုပ်လျှင် သေချာ  
စီမံတတ်သည့် အမူအကျင့်ကို တင်ပြရာ၍ စွေးပုံးပုံး စွေးအမျိုးအစားဖြင့် တစ်ခုလပ်၊  
လူပျို့သိုးများနှင့်တွဲဖက်၍ စွေးအမူအကျင့်များကိုပါ သရုပ်ဖော်တင်ပြထားသဖြင့်  
စာဟန် ချင်မြှုံး သွေ့က်လက်လာပါသည်။

မူရင်းဇေတ်တွင် ဥပကသည် နက်ဖြန်မိုးသောက်တွင် မှဆိုးကြီးအိမ်သို့  
ဆွမ်းစားလာ၍ဟုသာ ပါရှိသော်လည်း ဥပကာဆာဝါဟောစာတွင် ဥပကသည်  
ဆာဝါအိမ်သို့ လာသောအခါ ဖြစ်ပေါ်နေသော အတွေးစိတ်ကို စာဆို၏စိတ်ကူးဖြင့်  
ဖြည့်စွှက်၍-

“ငါကလည်းရဟန်း၊ သူကလည်း အပျို့ဖျက်း၊ ယမ်းနှင့်မီးပွား  
ဆားနှင့်ချုပ်သိုး၊ မနီးစေရာ၊ သည်တစ်ခါမှာ၊ ဓမ္မသောက၊  
ရန်ဖက်ကြီးကျချည်၊ ခက်စွာတကား”

ဟု ဖွဲ့ဆိုထားရာ မရှိုးသားသောစိတ်ဖြင့် အိမြှေ့ပျက်၊ နေမထိ ထိုင်မသာ ဖြစ်နေသည့်  
အတွင်းစိတ်သဘာဝကို ဖော်ကျူးထားပါသည်။

မူရင်းဇေတ်လမ်းတွင်-

“အမဲထမ်းတတ်သည်ဆိုလျှင် သည်မျှပင်ကိုလည်း ငါကြိုက်၏  
ဟု မိမိတွင်ပါသော အပေါ်ရုံပုံးကို ပေးဝတ်စေရာ အိမ်သို့  
ခေါ်ခဲ့၍ သမီးဆာဝါနှင့် ပေးစား၍”

<sup>၁</sup> ပုည၊ ဦး၊ ၁၉၅၉၊ ၈-၉။  
<sup>၂</sup> ပုည၊ ဦး၊ ၁၉၅၉၊ ၁၀။

ဟုသာ ပါရှိပါသည်။ ဦးပုညက မူရင်းအတ်တွင် မပါဝင်သော မုဆိုးက သမီးကို ဥပကအားယူရန် နားချသော အတ်ကွက်ကို ချဲထွင်၍-

“အရိုးရင့်လေ၊ အဖိုးမြင့်လေ၊ ဟိုများ၊ ကာလသားကဲ့သို့၊ စိတ်ထားဖြင့် သွေပေဘူး၊ သည်းခြော်မြှင့်ဆေး၊ သွေးြှင့်ဆေး၊ ရှောင်ဝေးချင်ယောင်၊ ဟန်မဆောင်နှင့်”

ဟု အမိမထောင်ပြုလျှင် သည်းခြေ၊ သွေးြှင့်မည်ဖြစ်သောကြောင့် ဟန်မဆောင်ရန် ပြောသော မုဆိုး၏စကားသည် လူတစ်ယောက်ကို ကြည်ညိုလျှင် အဆုံးစွန်ထိ ပေးဆပ်တတ်သော လူ့သဘော၊ လူ့မနောကို ပြဆိုပါသည်။ မိမိလိုရာသို့ ဆွဲ၍ ပြောတတ်သော လူ့သဘာဝအဖွဲ့ကို သွက်သွက်မြှူးမြှူးစာဟန်ဖြင့် ရေးထားသည်။

ဥပကနှင့် ဆာဝါယူပြီးနောက် ဆာဝါက ဥပကကို မမြတ်နိုး၍ သီချင်းဖြင့် ပြက်ရယ်ပြုပုံကို တထာဂတ္ထဒါနဒီပနီတွင်-

“သားငယ်ကို ဖြားယောင်းသော သီချင်းဖြင့် ဥပကကို ပြက်ရယ်မှု ဆို၏၊ ဥပကလည်း ငါ့ကို မလေးမလောက် ဆာဝါဆိုသည် ဟူ၍ဆိုလျှင် ဤမျှသောစကားဖြင့်ပင် ဥပက ငြီးငွေး၏ မှတ်၍ အထပ်ထပ် ဆာဝါက ပြက်ရယ်မှု ပြုတတ်၏၊ ဥပကလည်း ငြီးငွေး၏”

ဟုလည်းကောင်း၊

မီနတ္ထပကာသနီ ပဋိမတဲ့တွင် ထိုသူငယ် ငိုယိုသောအခါ-

“အမိစာဝါလည်း လွန်စွာငောက်င်းလျက် သားထမ်းသမား၏ သား၊ မုဆိုးနောက်လိုက် လူထွက်မိုက်၏သား ငါ့အား အပူမရှာနှင့် စသည်ဖြင့် တိုက်ခိုက်ထိပါးကာ ဆို၏”<sup>၁</sup>

ဟုသာ ပါရှိ၍ ရသမမြောက်၊ မပေါ်လွင်လှပေ။ ဟောစာတွင်မှ ဆာဝါက-

“ရဟန်းကျိုးပို့ပို့၊ ကျောင်းဆောင်ထဲမှာ၊ ပျော်လဲမပျော်လို့၊ လူလူလိုလိုရှိပါပဲနှင့်၊ လူထဲကိုလာပြန်ချင်တယ်၊ ဆိုးလူထွက်ကယ်”<sup>၂</sup>

<sup>၁</sup> တထာဂတ္ထဒါနဒီပနီ၊ ၁၉၅၀၊ ၁၄၆။

<sup>၂</sup> ကျိုးသဲေးထပ်ဆရာတော်၊ ခနှစ်မပါ၊ ၆၄။

<sup>၃</sup> ပုညာ၊ ဦး၊ ၁၉၅၆၊ ၂၃။

ဟု ပြောဆိုသည်။ ရဟန်းလူထွက်တို့အနေနှင့် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ မဖြစ်တတ်သည် သဘာဝကိုပေါ်အောင် ဖွဲ့ဆိုထားသည်။ ‘ရဟန်းကျိုး’ ဆိုသော အသုံးက ဆိုလိုချက် ထိမိစေသည်။ ဆာဝါက ဥပကအပေါ် အထင်အမြင်သေးသော အမြင်ကို ဖော်ပြနိုင်သည်။

ထိုသို့ ဆဲဆိုသောအခါ ဥပကက-

“သားသိဂုံ ရွှေရင်သွေးငဲ့၊ မင်းဆီတိစာင်ယ်ရှာသေးလို့ ဖော်လေး  
ဆိုင်းလို့နေ၊ မင်းကြောင့်ပေါ့လေ”

ဟု သားကြောင့် အိမ်ကမထွက်ဘဲ ဆိုင်းငဲ့နေရသည်ဟု ပြောသောအခါ ဆာဝါက ထမိန့်နိကျင်ကျင်ကို ခါးတင်ထိုး၍ ဥပကကို ကိုက်စားမည့်ဟန်ပန်ဖြင့် -

“ပြေးပါလေ မြန်စွာ၊ လင်မဆာပါဘူး၊ သွားရာ၌တွင်၊ ဆင်ထိုးထိုး၊  
ကျားဆွဲဆွဲ၊ မြော့ခဲ့ခဲ့၊ ဝက်ပက်ပက်၊ မြေအက်၍မျိုးမျိုး၊ သေလို့သေ  
ရှင်လို့ရှင်”

ဟု ကက်ကက်လန် ရန်တွေ့သည်။ ဥပကကဲ့သို့ မိမိထက် အသက်ကြီးသော ဘုန်းကြီးလူထွက်ကို အပို့အရွယ်လေး ဆာဝါသည် မည်သို့မျှ မနှစ်သက်နိုင်ပေ။ ထိုသူမျိုးကို လင်လုပ်ရသည့်အတွက် ဒေါသထွက်နေမည်ပင်။ ထိုအချက်သည်လည်း လူ့သဘာဝပင် ဖြစ်သည်။ ထိုလူ့သဘာဝအဖွဲ့ကို ဆာဝါအပြောဖြင့် ပေါ်လွင်အောင် ချဲ့ထွင်ရေးဖွဲ့ထားသည်။ ‘လင်မဆာပါ’ ဆိုသည့်အသုံးက ဥပကအပေါ် ခါးသည်းမှု၊ မနှစ်မြှုံးမှုကို ဖော်ပြနေသည်။ ‘ဆင်ထိုးထိုး၊ ကျားဆွဲဆွဲ၊ မြော့ခဲ့ခဲ့၊ ဝက်ပက်ပက်’ စသည့် အဖွဲ့များက ဥပကအပေါ် မေတ္တာမရှိသည့်အလျောက် ဥပေကွာပြုထားသည့် ဆာဝါ၏စိတ်ကို ဖော်ပြနေသည်။ ဥပကကို ယူရသည့်အတွက် နာကျင်ခံစားမှုကို ဖော်ပြနိုင်သည်။ ဒေါသစိတ်ပြင်းထန်မှုကို သွေက်လက်သောစာဟန်က ဖော်ပြနေသည်။ သွေက်လက်ပြီး ခံစားမှုအဖွဲ့ပါသော စာဟန် ဖြစ်သည်။ မတူညီသော နှစ်ကြိမ်ထပ် ကြိယာများကို ဆက်တိုက်သုံး၍ ရေးဖွဲ့ထားပါသည်။

<sup>၁</sup> ပုလာ ဦး၊ ၁၉၅၆၊ ၃၇။

<sup>၂</sup> ပုလာ ဦး၊ ၁၉၅၆၊ ၃၉။

## ၃၁၂။ ဘတ်ဆောင်ကန္တာ

ဘတ်ဆောင်၏ ပြုမူလှပ်ရားမှုပေါ်မှတည်၍ ဘတ်လမ်းကို သယ်ဆောင်သွားလေရာ ဘတ်ဆောင်၏ လူသဘာဝအဖွဲ့ကောင်းများသည် လောကရှိ လူတစ်ချို့တွင် ရှိတတ်သော စရိတ်ကို ဖော်ပြနိုင်သည်ကို တွေ့ရှိရပါသည်။

## ၃၁၃။ ဥပက

ဥပကသည် မြတ်စွာဘုရားကို ဝါဆိုလပြည့်နေ့တွင် ပစ္စဝိုင်းဦးတို့ထက်အလျင် ဂယာသီသရွာသို့ မရောက်ခင် လမ်းခရီးတွင် ဆောလျင်စွာ ဖူးမြော်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော် တရားဦးမရှာထိုက်သူ ဖြစ်သဖြင့် ကျေတ်တမ်းမဝင်ခဲ့ရသူ ဖြစ်သည်။ စဏ္ဍာမှုဆိုးက ဥပကအား ရဟန်အမှတ်ဖြင့် ကိုးကွယ်သဖြင့် မှဆိုး၏ သမီး ဆာဝါက ဥပကကို ဆွမ်းကပ်လှုံးပါန်းပါသည်။

ဥပကသည် ဆာဝါကိုတွေ့မြင်ပြီးနောက် ကျောင်းတွင် ဆွမ်းကိုမျှ မသုံးဆောင်နိုင်ဘဲ ငေးမှုင်တွေဝေ၍ သူအနား ဆာဝါရှိနေသည့်ပမာ ကယောင်ကတမ်းဖြင့် –

“တိုးပါနှင့်လူဆီ၊ သီပါနှင့်လူအနား၊ ကိုယ်တို့မှာ ကြောင်တောင်နှင့် အိုပြောင်ရန်များ”

အမူပိုပြီးပြော၍–

“ရွှေပါးတော်မို့မို့ကို၊ ကိုက်လိုက်လို့နော်၊ တစ်သက်ပန် ပုန်းရွှေမည်၊ ဘုန်းရွှေမှော်”<sup>၁</sup>

ဟု ကြိမ်းသံဖြင့် ပြောဆိုခြင်းဖြင့် ဘတ်ကောင်၏ အတွေးစဉ်ကို အနှစ်တ် ခြယ်မှုန်းပါသည်။ တဏ္ဍာ၏ ဖမ်းစားခံရသော လူ၏စိတ်သည် ပုံမမှန်ဘဲ အရှားတစ်ယောက်ကဲ့သို့ ဖြစ်တတ်သည့် သဘာဝကို ပြဆိုပါသည်။

စဏ္ဍာမှုဆိုးက ခက်ခဲတတ်သည့် လောကသဘာဝကို သိရှိသူပါဝါ တစ်နှစ်ကျော်၊ နှစ်နှစ်ကြာ ဆိုင်းင့်ရန် တောင်းဆိုသည်ကို ဥပက က–

“အားပါးလည်းနာပါရဲ့၊ တဏ္ဍာအကောင် သည်ခေါင်းပြောင်ကို ချီးမြင့်မြတ်လေး၊ လှုံးပေးလို့၊ ကုသိုလ်ဘယ်မှာ ပွားနိုင်ရာလိမ့်”<sup>၂</sup>

<sup>၁</sup> ပုညာ ဦး ၁၉၅၉၊ ၁၂-၁၃။

<sup>၂</sup> ပုညာ ဦး ၁၉၅၉၊ ၁၂-၁၃။

<sup>၃</sup> ပုညာ ဦး ၁၉၅၉၊ ၁၈။

ဟုဆိုကာ ငြင်းပယ်ခဲ့သည်။ လူတို့သည် မိမိလိုအင်ဆန္ဒပြင်းထန်လျင် မည်သို့မည်၏  
ဆိုင်းငံ့မနောက်တတ်သည့် သဘောစရိတ်ကို ပေါ်လွင်စေပါသည်။ ရဟန်းပင် ဖြစ်လုံး  
ကစား တက္ကာ၏ ဖမ်းစားခြင်းခံရသောအခါ မရှုက်မကြောက်တတ်သည့် သဘာဝကို  
ဖော်ပြသည်။ အားပါးလည်းနာပါရဲ့ ဟူသောအသုံး၊ တက္ကာအကောင် သည်ခေါင်းပြောင်  
ဆိုသော အသုံးများက တက္ကာနှင့်ယုစ္စမှူးနေသော ဥပက၏ ကြိုက်မရှုက်စရိတ်ကို  
ပေါ်လွင်စေသည့်အပြင် သရော့သည့် သဘောလည်း ပါသည်။

ତାଙ୍କୁପଞ୍ଚିରଣେବୁଫ୍ରେଣ୍ଟିଵନ୍ତୁ ଆଲେଖାଗନ୍ ତିଯକାମକ୍ଷି ପୂର୍ଣ୍ଣକ୍ରିଗମିତିବନ୍ତୁ ଆତ୍ମଗନ୍ ମୁଣ୍ଡିଗ୍ରେନ୍ଡିକ ମେହିବନ୍ତୁ ଆହି-

“ଚିହନାମ୍ବୁ । ଭାବୁମାତ୍ରାଙ୍କଣଃ । ଭାବୁପଦଃଗ୍ରହିତ । ଭାବୁଅନ୍ତିମଂଦିର ।  
ଭାବୁଲୁଳୁଅବାଃ । ଭାବୁଅନ୍ତରାଃତ୍ରାଂ ଶ୍ଵରାଃଏନ୍ତପଦ । ଭାବୁଭାଗିତ୍ତ  
ପ୍ରାଣଦେବାନ୍ତରାଂ । ଚିଲ୍ପିନ୍ଦିଯାତ୍ । ଭାବୁଭାଗିତ୍ତପ୍ରାଣଦ୍ଵାରା  
ଭାବୁଅନ୍ତରାଃକରନ୍ତପିବନ୍ତ”

ဟု ဖြေဆိုရာ အပြစ်အနာအဆာရှိ၍ မရှိသားသောစိတ်ကြောင့် တဟိုဟိုနှင့် ထစ်အတတ်သော လူ့သဘော၊ လူ့သဘာဝကို ဖော်ပြပါသည်။ လူကျင့်ဝတ်ကို ချိုးဖောက်မိလျှင် စိတ်ထဲ၌ ထစ်ငြော့နေဟန်ကို စကားထစ်ငြော့ဟန်နှင့် သွယ်စိုက်ဖွဲ့ဆိုထားသည်။

ဥပကသည် အမဲထမ်းရသည်ကို ရှုက်သော်လည်း ရွှေပြင်သို့သွားရာ တောသွား၊  
ထင်းခွဲ၊ ရေခံပါသော ရွာသူများနှင့် ပက်ပင်းတွေ့သောအခါ –

“କେବାର୍ଦୀ ଟ୍ରୋପିପି । ତାଅମ୍ଭଯନ୍ତ୍ଯକୁ ତର୍ହୁବାରେ । ତାରୁବେଳାବୁନ୍ଦୁ  
କୁଠିଲୁଗାନ୍ତିକୁ ଆଚାର୍ଯ୍ୟରେ ଛାଇବାରେ । ଅଟେଥାରୁବେଳୁକୁ କିମ୍ବା ତାଙ୍କରେ କିମ୍ବା

හු ගොටුග් ගොටුග් රුග් රුග් පූද් මද් මඟ් ඇලු එලු ඇමා: මා: හත් රුවයුතුවෙන් රුවයුමා: ග දින්: රු යිවාපෙ: ගුවයෙන් රුවා අණපූද් ලෙගිලු ගොං තුද් අමංද් රු රුග් ග් අන් ගැනී පොලු ප්‍රේද් නැංගාද්: ග අඩුවයෙන් මාත්‍ර මැග් ගැනී පොලු ප්‍රේද් වෙත් විවාංගි ගැනී පොලු ප්‍රේද් වෙත්

၃၁၂

ဆာဝါသည် မှနိုင်ရန္တမြတ်၏ သမီး ဖြစ်သည်။ မှနိုင်ရန္တမြတ်က ဥပကအား ရဟန္တ အမှတ်ဖြင့် ကိုးကွယ်ရန် အိမ်သို့ခြေလာလေသည်။ လူလည်းလှ၊ ယဉ်လည်းယဉ်

୭ ଫୁଲା । ହିଃ । ଚକ୍ରଗଢ଼ା । ଚତୁଃ ॥

ੴ ਸਤਿਗੁਰ ਪ੍ਰਸਾਦਿ ੨੨॥

ကြန်အင်ငါးမျိုးဖြင့် ပြည့်စုံသော ဆာဝါသည် မှဆိုးအား ကြိုဆိုရန် ခြေတစ်သိန်း ကုဋ္ဌတစ်သိန်းတန်အောင် အကြိုထောက်ရာ ဥပကကိုမြင်သည့်နှင့်-

“မိရှင်ဆာဝါ၊ သူ့မျက်နှာကို၊ ရှုကာဆိုလေ၊ အိမ္မားဖော့၊  
တစ္ဆောင်ရောင်၊ သဘက်ကောင်လိုလို၊ ဘီလူးအိုဟန်ပန်  
သဏ္ဌာန်ချွဲတွေ၊ သည်လင်းတကို၊ ဘယ်ကိစ္စနော် ပေါ်ခဲ့လေခြင်း၊  
မြင်ပြင်းစရာ၊ ချွေရင်ခုန်၍၊ တုန်လုပါသည်။ မကြာခဏ၊  
သည်ချွဲတွေကို၊ မောင်းလိုက်ဖော်၊ ယခုပင်”

ဟု ဆိုကာ ဥပကကို မောင်းချေခေါင်သည်။ တစ္ဆောင်၊ သဘက်၊ ဘီလူး၊ လင်းတ၊  
ချွဲတွေ အသုံးအနှစ်းဖြင့် ဆိုးဝါးလှသည့် ဥပက၏ရုပ်ဆင်းသဏ္ဌာန်ကို ပေါ်လွင်ဖြော်  
ရုပ်ဆိုးသည့်ကို မနှစ်သက်သည့် ငယ်ချွဲယ်သည့် မိန်းမသဘာဝကို ပေါ်လွင်စေ  
ပါသည်။ မိန်းမပို့လေးတို့သဘာဝအတိုင်း အသက်ကြီးအရုပ်ဆိုးသူများကို မနှစ်သက်  
နိုင်သည့်စိတ်ကို အပြောဖြင့် သရုပ်ဖော်ထားသည်။

ဒေဝါမှဆိုးက ဥပကကို ကြည်ညိုလွန်း၍ ဆာဝါနှင့် ပေးစားမည်ဟု ဖျောင်းဖြ  
ပြောသောအခါ ငယ်ချွဲယ်သူပို့ပို့ အသက်ကြီးသူနှင့် ယူမည့်အစား စိန်စားသေချင်ပုံ၊  
သီလရှင်သာ လုပ်လိုပုံကို-

“လောကအရေး၊ လူထွက်စုတ်နှင့်၊ ကျွန်ုပ်ကိုပေးလျှင် ကြေးနှင့်  
ချွေလျှော် ဂဟောဆော်သည့်နှယ် တော်ပါဘူး နော်ဖေ၊ စိန်စား၍  
သေသာ်မှ၊ တော်လေသေးစင်စစ်၊ လင်ဖြစ်လျှင်ရှုံး၊ လင်သစ်တုံးကို၊  
နှလုံးတိမ်းပါး၊ အိမ်ထောင်မှား၍၊ မယားကိုယ်ရည်၊ ယုတ်တတ်  
သည်တဲ့”

ဟု ဖွဲ့ဆိုပါသည်။ မည်သို့မျှ မအပ်စပ်ပုံကို ကြေးနှင့်ချွေလျှော် ဂဟောဆော်သည့်နှယ်  
ဥပမာအလက်ဖြင့် ထင်ရှားအောင် ပြဆိုသည်။ မည်မျှအသုံးမဝင်၊ အရည်အချင်း  
မရှိကို ‘လင်သစ်တုံး’ အသုံးအနှစ်းဖြင့် ဥပကအပေါ် အထင်သေး၊ ချုံရှာသည့်  
ဆာဝါ၏စရှိက်နှင့် အသက်ကြီးကြီး၊ ရုပ်ဆိုးဆိုးကို မနှစ်သက်သည့် ငယ်ချွဲယ်သူတို့၏  
သဘာဝကို ပေါ်လွင်စေပါသည်။

<sup>၁</sup> ပုညာ၊ ၃၇၃၊ ၁၉၅၈၊ ၅။

<sup>၂</sup> ပုညာ၊ ၃၇၄၊ ၁၉၅၈၊ ၂၂။

ဖခင်၏ ဆင်စီးမြင်းရုံစေချင်သော မေတ္တာကို သဘောပါက်သော်လည်း တိက်တွန်းလွန်းသော ဖခင်ကို အားလည်းနာ၊ ဥပကကို ယူရမည့်အရေးကို ကြောက်ရုံး လုသဖြင့် စိတ်ပေါက်ပေါက်ဖြင့် ဆိုပုံကို-

“ဥပကမှင်စာ၊ မောင်လူထွက်ကို၊ သမက်ပင် လုပ်ပါတော့၊ ကံသာစင်စစ်၊ ကိုးကွယ်ရာ ဖြစ်တော့သည်၊ မချစ်မကြိုက်၊ ပါပြီလုတိင်လို့၊ ပြစ်တိုင်နှင့်ကိုက်ကမင့်၊ အလိုက်ကယ်ဘာသာ၊ ဖြစ်ရပါတော့မည်၊ နောင်ခါလာ နောင်ခါရွှေး၊ ဆွေးဆွေးမွမဲ့၊ တွေ့အိအိ၊ ယိုယိုစောင်းစောင်း၊ နှစ်လို့သာ ပေါင်းပါမည်”

ဟု ဖွဲ့ဆိုပါသည်။ ဖခင်ကို စိတ်ချမ်းသာစေချင်သော သမီးကောင်းစရိုက်နှင့် ကံကို ယုကြည်သောစရိုက်ကို တွေ့ရပါသည်။ ပြဿနာကို ရင်ဆိုင်မဖြေရှင်းဘဲ နောင်ခါလာ၊ နောင်ခါရွှေး သဘောထားတတ်သည့် လူ့သဘောကို ဌာန်တူဗျည်းများဖြင့် ‘ဆွေးဆွေး မွမဲ့၊ တွေ့အိအိ၊ ယိုယိုစောင်းစောင်း’ ပေါ်လွှင်အောင် သုံးနှုန်းခြင်းဖြင့် ဖော်ပြထားပါသည်။ အထက်ပါ နှစ်ကြိမ်ထပ်စကားလုံးများက ဆာဝါ၏ စိတ်ပျက်စိတ်ကုန် နေသည့် စိတ်ခံစားမှုကို ဖော်ပြနေပါသည်။ ဒေါသစိတ်ဖြင့် ခပ်ဆတ်ဆတ်၊ ခပ်တင်းတင်း ပြောသည့်လေသံ ပေါ်သည်။

## ၃။ ၂။ ၃။ မူဆိုး

မူဆိုးစဏ္ဍာမိသည် ဝင်နေပုဒ်ရှိ ရွားယ်တစ်ခု၏ အကြီးအကဲ ဖြစ်သည်။ မူဆိုးစဏ္ဍာမိသည် ဥပကကိုတွေ့သော်-

“ပုံမွှေကမ္မာ၊ ရေးကဆက်လက်၊ ချရေစက်ကယ်ကြောင့် အရ စေတနာ သွန်းဖြေးကာ ပစ္စည်းဒါယကာခံမည် ဖြစ်၍”

စိတ်ပူပင်တောင့်တစရာ မရှိကြောင်း ရွာသို့လိုက်ခဲ့ရန်-

“ရပ်ရွာဌာန်၊ လွန်စည်ပင်သည်၊ ရွာဝင်းသို့၊ ကြွာပါ၊ လိုက်ပါ၊ လေးဖြာပစ္စယာ၊ ကျောင်းကန်ဆောက်၍၊ ချီးမြှောက်ပမည်၊ တောင့်တစရာ မရှိပါဘူး၊ မံသာဘောဇန်၊ ရသထူးခြား ဟင်းကောင်းနှင့် ဆွမ်းကောင်း စားရလိမ့်မည်”<sup>၁</sup>

ဟု ဖိတ်ခေါ်သည်။ ဥပကရုပ်ဆင်းသည် ကြောက်မက်ဖွယ် ဖြစ်သော်လည်း ရေးရေစက်ကြောင့် သံယောဇ်ဖြစ်မိပုံနှင့် လူ့စိတ်၏ အကြိုက်ချင်း၊ အလေးထားပုံချင်း

<sup>၁</sup> ပုလ္လာဦး၊ ၁၉၅၉၊ ၄-၅။

မတူညီပုံ၊ အဲ့သဲစရာကောင်းပုံကို စဏ္ဍမိမှဆိုးတွင် တွေ့မြင်ရပါသည်။ မှဆိုးသည် မိမိသမီးအပေါ် အရှုံးအမှုးစွဲလမ်းသော ဥပကအား ကုသိုလ်လမ်းပွင့်ရန် သုံးလေးဝါ ဝတ်ရန် အချိန်ဆိုင်းသည်။ သို့သော် မရသဖြင့် သမီးကိုချုပ်၍ စိတ်ပူပန်သည့် ဖောင်တစ်ယောက်အနေဖြင့် လောကုတ္ထရာမှုလောကီသို့ ကူးပြောင်းရာတွင် ခက်ခဲကျပ်တည်း တတ်သည့်သဘောကို သိရှိသဖြင့် သမီးကိုယူပြီးနောက် မည်သည့်အလုပ် လုပ်ကိုင် ကျွေးမွှေးမည်နည်း ဟု မေးမြန်းဟန်ကို-

“အသက်မွေးစရာ၊ ကိုယ်တော်မှာသတ္တိ၊ ဘယ်ပညာရှိသလဲ၊ ယောင်တိယောင်ကမ်း၊ စမ်းတဝါးဝါး၊ တော်ရုံများနှင့်၊ လူသားတို့ ဘုံးခွင့်၊ ယောင်လို့များဝင်ခဲ့လျှင်၊ မိရှင်ဆာဝါ၊ ဆဲလွန်းလို့ ဖွာလတ္တံ့၊ ဆာဝါကလည်း နှုတ်ကောင်းကောင်း၊ ကိုယ်တော်ကလည်း ကုပ်ချောင်းချောင်းနှင့်၊ ခေါင်းမူး၍ဝေစရာ၊ အတိတ်မှာ”<sup>၁</sup>

ဟု မေးမြန်းရုံးစမ်းပါသည်။ ယောင်တိယောင်ကမ်း၊ စမ်းတဝါးဝါး၊ တော်ရုံဆိုးသည့် အရပ်သုံးစကား အသုံးအနှစ်းဖြင့် ရဟန်းလူတွေက်တို့ လောကီလူဘုံတွင် မကျမ်းကျင်၍ အခက်အခဲတွေ့မည့် ဖြစ်ရပ်ကို ရှင်းပြသည်။

‘ဆာဝါကလည်း နှုတ်ကောင်းကောင်း ကိုယ်တော်ကလည်း ကုပ်ချောင်းချောင်း’ ဝဏ္ဏတူများဖြင့် နဘာထပ်ကာ အသံအဆင်အကွက်ဖော်သည့် အဖွဲ့မှာ ဥပက အိမ်ထောင်ပြုသော် အခက်တွေ့မည့်ဖြစ်ရပ်ကို ထင်ရှားပေါ်သည်။ ဖောင်တစ်ယောက်၏ အိမ်ထောင်ပြုမည့် သမီးအပေါ် ထားရှိသော ပူပန်စိတ် သဘောသဘာဝကို ဖော်ပြနိုင်ပါသည်။

မှဆိုးအမဲလိုက်ပြီး ပြန်လာသောအခါ ဥပကကို မဖြင်၍ သမီးဖြစ်သူ ဆာဝါကို ဖောင်မေးရန် စုန်းနတ်တင်ရန်ဆိုပြီး-

“နင်အတတ်ကြောင့် နှင့်လင်၊ ရိုပ်ခြည်မှမြင်ပြီးဘူး၊ ယဉ်ပါစ မဆာဝါ၊ လူပါစ မှဆိုးမ၊ ကောင်းပါစ အမွေး၊ ဘယ်နှစ်များ ရှိသေးသလဲ၊ သားကလေးတစ်ယောက်နှင့်၊ ယောင်ချောက်ချောက် ခုတလို့ နင်ရှိပြီး”<sup>၂</sup>

ဟု ကြိမ်းမောင်းသည်။ ဦးပုည်ဗျာဦးအတိုင်း ‘ယဉ်ပါစ မဆာဝါ၊ လူပါစ မှဆိုးမ၊ ကောင်းပါစ အမွေး’ ဟု သရော်တော်တော် လျှောင်ပြောင်သည့် အမေးစကားသည်

<sup>၁</sup> ပုည်ဗျာဦး ၁၉၅၉၊ ၁၉၆၀။

<sup>၂</sup> ပုည်ဗျာဦး ၁၉၅၉၊ ၁၉၆၀။

အလံမရှိသော ရထား၊ တံခွန်မရှိသော ဘုရား၊ လင်မရှိသော မိန်းမ မတင့်တယ်သော လောကသဘဝကို သိရှိသော ဖခင်တစ်ဦး၏ မချိတင်ကဲဖြစ်နေသည့် ခံစားချက်နှင့် ကြီးမားသည့်မေတ္တာကို ပေါ်လွင်စေပါသည်။ စိတ်ထိခိုက်ပင်ပန်းနေသော ခံစားမှု ကိုပင် ဦးပုညာ အဝဇ္ဇန်းချင်ချင်နှင့် မြှူးမြှူးသွက်သွက် ရေးဖွဲ့ထားရာ ဟာသရသ မြောက်သည်။

### ၃၁၂။ ခေတ်ပုံရပ်

ကုန်းဘောင်ခေတ် ရဟန်းပညာတတ်များသည် လူဝတ်ကြောင်ဘဝကို  
ပြန်ဝင်ကာ ယရာဝါသဒုက္ခ ဖွဲ့နောင်တတ်ကြသည့် အဖြစ်မျိုး များစွာ ရှိခဲ့ပါလိမ့်မည်။ စာဆို ဦးပုညာကိုယ်တိုင်ပင် ထိကဲသို့ လောကုတ္တရာမှ လောကီနယ် ဝင်ခဲ့သော အဖြစ် ရှိခဲ့သည်။ မြင့်မြတ်သော သာသနနှုတေသနမှ နိမ့်ကျသော လောကလူ့ဘောင်သို့ ဆင်းရုဝင်ရောက်ကြသော ရဟန်းပျိုများ၏ အဖြစ်က နှမြောစရာ ဖြစ်ပါသည်။ ရဟန်းဘဝကို စွန်း၍ လူအဖြစ်ကို ခံယူကြသော ရဟန်းတို့တွင် ခုံကွဲမျိုးစုံ ရင်ဆိုင်ကြောကွဲကြ ရသည်။ ဤအချက်ကို သံဝေးယူနိုင်စေရန် ဥပကဆာဝါဟောစာ ရေးဖွဲ့ပုံရသည်။

မန္တလေးခေတ်ကို နောက်ခံထား၍ ရေးဖွဲ့သော မစွဲတာမောင်မိုင်း၏ မှာပုံတော် ဝတ္ထုတွင်လည်း ‘ဗာကရာလူထွက် ဦးကျော်ဒွေးကြီးမှာလည်း ဥပကဆာဝါထဲမှ ဥကပ ကဲသို့ပင် ဖြစ်လေသည်’ဟု ပါရှိသည်။

ဦးပုညာသည် ဥပကဆာဝါဟောစာကို ခေတ်ကာလ၏ လိုအပ်ချက်အရ ရေးသားကြောင်း:-

“ကာလာ့၏ ခပ်ပါပါ၊ လက်ာ့၏ ခပ်ပွဲပွဲ၊ စကားပြေ  
ခပ်သွင်းသွင်း၊ နှိုကာ့၏ခင်းတော့မည်”

ဟု နိဒါန်းတွင် ဖော်ပြခဲ့သည်။ လူထွက်လိုသော ရဟန်းသံပါတီအား ဆောဝါနှင့် ဥပကဖြစ်ရပ်ဖြင့် သတိပေးဆုံးမလိုရင်းဖြစ်ကြောင်းကို-

“ယခုအခါး၊ သာသနဘတ္တာ၊ သိကွဲဘွှဲ့တမ်း၊ ရဟန်းသူတော်၊  
မထေရ်ကျော်တို့၊ လျှပ်ပေါ်လော်လို့၊ လူဘောင်ကိုပြုကြမည်၊  
စိတ်ကူးသည်ကို၊ အတည်ကျကျ၊ ပြုမြတ်သက်လှအောင် ဆုံးမကာ”

ဟု ထိခေတ်ကာလပုံရိုင်ကို မီးမောင်းထိုးပြခဲ့သည်။

<sup>၁</sup> ပုညာ ဦး၊ ၁၉၅၉၊ ၁-၂။

<sup>၂</sup> ပုညာ ဦး၊ ၁၉၅၉၊ ၄၀။

ဥပကက ဆာဝါကို စွဲလမ်းစိတ်ကြောင့် လောကုတ္ထရာနယ်ပယ်သို့ ကူးပြောင်းလိုသော အတွေးစဉ်ကို အနှစ်တ်ခြယ်မှုန်းရာ၌ ဝတ်နေကျသက်န်းပင် ယားယံနေရသည့် ဖြစ်အင် အသုဘတရားကို နှလုံးသွင်းပြီး အရိုးခေါ်ခေါ်နှင့် အသုဘသဘောရှိပြီး ဒွာရကိုးပေါက် ယင်ကြီးကျ၍ စွဲမက်စရာ မရှိကြောင်း၊ မည်များများစေကာမူမအောင်မြင်ကြောင်း-

“ကမ္မာန်းအားလုံး၊ ဘရုံးစာရင်း၊ ရှောင်ကွင်းဝေးဝေး  
ဘယ်များကို ပြေးလေဘို့၊ အေားခြားကြီးကွက်၊ ကြိုက်သွေးကြီး  
မွက်၍၊ စိတ်ဝိတက်ကာမ၊ တအုံလုံးကြွလျက်၊ ဝတ်နေကျ  
သက်န်း၊ လွမ်းနေကျ အဝတ်လွှာ ယားတဲ့လို့လာသည်”

ဟု ဖွဲ့ဆိုပါသည်။ ကာမဂ္ဂ၏စိတ်ဖြစ်ပေါ်လာလျှင် မည်သို့မျှ တားဆီးမနိုင်သော လူသာဝကို ဖော်ပြပါသည်။

ဥပကသည် ဆာဝါနှင့်ယူလိုသော အလိုဆန္ဒပြည့်ဝ၍ ခေါင်းပေါင်းပေါင်း၍ ဝတ်သည့်ပုဆိုးမှာ ဒေါင်းသိုးဆွဲကာ ချွဲတ်ဖူးအံဖူးသည့် ပရိတ်ကြီး(၁၁)သုတ်၊ မန္တန်း၊ မန္တရားများ ချွဲတ်ဆိုပုံကို-

“အဟံ ဥပက ပိုယံဟောတဲ့၊ ဟုလုဟုလု၊ သွားဟ တက်ဖူးသည့်  
မန္တန်း၊ အံဖူးသည့်မန္တရား၊ ကြားဖူးသည့်ဂါထာ၊ အဖြာဖြာကို၊  
အာသံဟိန်းဟောက်၊ ကျောင်းသံများပေါက်အောင်၊ ချွဲတ်မြောက်  
ပြီးခါ၊ ထွက်ခဲ့လာ၍”

ဟု ဖွဲ့ဆိုပါသည်။ စိတ်ပော်ချင်လျှင် စိတ်လွှတ်ကိုယ်လွတ် ဖြစ်တတ်သည့် လူသာဝ၊ လူဝတ်လဲထားသော်လည်း ရဟန်းအကျင့်သာဝကို မပြောင်းလဲ နိုင်သည့် လူသာဝကို သာဝကျကျ တင်ပြထားပါသည်။

သက်န်းဝတ်ဖြင့် နေထိုင်သည့်ခလောက် ကျင့်သားရသော ဥပကသည် အိမ်ထောင်တာဝန် ဖိစီးလာသောအခါ ဆာဝါ၏ တိုက်ရှိက်မြည်တွန်ဆဲဆိုမှုကို-

“ကျိုန်သာကျိုန်ကြာ၊ ကျိုန်စာဝလျှင်၊ လူလှသတဲ့၊ ကျိုန်လိုက်  
ကွဲ့နော်မို့၊ စိတ်လားလားရှိပါဘူး၊ ရယ်ခိုခိုသာ၊ သူ့မျက်နှာမှာ၊  
ဘယ်ခါမပျက်၊ ကာမဂ္ဂ၏ရမ္မက်တဲ့”<sup>၃</sup>

<sup>၁</sup> ပုညာ ဦး ၁၉၅၉၊ ၁၁။

<sup>၂</sup> ပုညာ ဦး ၁၉၅၉၊ ၅၁။

<sup>၃</sup> ပုညာ ဦး ၁၉၅၉၊ ၃၂။

ဟု ဥပကအတွေးဖြင့် တင်ပြထားသည်။ ကာမရှစ်စိတ်ဖြင့် တစ်ဖက်သတ်ချစ်နေရသူ ဥပကအနေနှင့် စိတ်လျှော့အရှုံးပေးရဟန်ကို လူသဘာဝကို ကွဲမ်းကျင်ပြီး အရေးအဖွဲ့ ပိုင်နိုင်သော ဦးပုညက သဘာဝကျကျ ရေးဖွဲ့ထားသည်။

‘ကျိန်စာဝလျှင် လူလှသတဲ့’ အရပ်သုံးဆိုရိုးစကားဖြင့် ဆာဝါအပေါ် အပြစ် မမြင်သည့် ဥပက၏စိတ်ကို ဟာသမြောက်အောင် ဖော်ပြထားသည်။ ‘စိတ်ထားလား ရှိပါဘူး ရယ်ခို့’ အဖွဲ့ဖြင့် ဥပက၏ ဒွင်ပျသောအမူအရာမှတစ်ဆင့် ဥပက၏ ဆာဝါအပေါ် မေတ္တာမပျက်သည့် စိတ်ထားကို ပေါ်လွင်စေပါသည်။ မုန်းလျင်အပြစ် ချစ်လျှင်အကျိုး၊ မြတ်နိုးလျင်သွို့ ဖြစ်တတ်သည့် လူသဘောသဘာဝကို ထင်ရှားစွာ တင်ပြနိုင်ပါသည်။

ဥပကသည် သူလာလျှင် ဆာဝါက ကွမ်း ဆေး လက်ဖက်နှင့် အကြိုထောက် လာမည်ဟု မျှော်လင့်သည်။ ကွမ်း ဆေး လက်ဖက်နှင့် အကြိုမထောက်ရကောင်း လားဟု ပြောလိုဟန်ကို–

“ဟေ့ ဒကာမလေး၊ အတွေးဆာဝါ၊ ရတနာင့်၊ ကျျပ်လာပြီးခဲ့၊  
ဘယ်နှယ်ပြုမတုန်း၊ ကွမ်းတစ်ရာ၊ ဆေးတစ်ဖွား၊ ဆီးကာ  
မတယ်၊ ကိုယ်နှယ်တိုင်ရာမှ၊ အမယ်မင်းမျက်နှာထား၊ ကိုယ့်လင့်သား  
ကိုပင်၊ တစ်ပါးကလူလိုပင်၊ မဆိုမဟာ၊ ကဲ့နှေ့လှသည်”

ဟု ဖွဲ့ဆိုပါသည်။ ‘တစ်ပါးကလူ၊ မဆိုမဟာ၊ ကဲ့နှေ့လှ’ အသုံးအနှစ်းဖြင့် ဆာဝါ၏ ဥပကအပေါ် မုန်းတီးသောဟန်ပန်ကို ပေါ်လွင်စေသည်။ အမုန်းခံစားမှု အမူအရာကို ဖွဲ့ရှု့ ‘ကဲ့နှေ့လှ’ ဟု ဆန့်ကျင်ဘက်စကားလုံးကို သုံး၍ သရော်ထားသည်။ ချစ်ကြိုက်၍ ယူထားသော အိမ်ထောင်မဟုတ်သဖြင့် ခပ်စိမ်းစိမ်း တုံ့ပြန်သော ငယ်ရွယ်သူ၏ သဘောသဘာဝနှင့် လူရေးလူရာကို နားမလည်၍ ဂွကျရသည့် ဥပက၏ဖြစ်ရပ်ကို ဇည်သည်ကို ကွမ်း ဆေး လက်ဖက် တည်ခြင်းဖြင့် ခရီးဦးကြို ပြုတတ်သည် လူမှုကျင့်ဝတ်ထုံးစံကို ဖော်ပြပါသည်။ ထို့ပြင် လူရေးလူရာကို နားမလည်သော ရဟန်းလူထွက်တို့ လောကီတွင် ကြံတွေ့တတ်သည့် သဘာဝကို ဥပကဖြစ်ရပ်မှတဆင့် သတိပေးတင်ပြထားပါသည်။

## ခြောင်သုံးသပ်ချက်

ဦးပုညသည် ကုန်းဘောင်ခေတ်နှောင်းတွင် လူထွက်လိုသော ရဟန်းများကို ဥပကဆာဝါဘတ်လမ်းဖြင့် သတိပေးလမ်းပြလိုသောကြောင့် ဟောစာပုံစံဖြင့် ရေးဖွဲ့တင်ပြထားပါသည်။

မူရင်း တထာဂတ္တဒါနဒီပနီတွင် အတည်အခဲ ရေးသားထားသည်ကို မူဆိုးတောလိုက်ခါနီး ခွေးတပ်ဆင်ပုံ၊ ဆာဝါ၏အလှုကြောင့် ဥပက မစားနိုင် မသောက်နိုင် အချို့သောကဖိုးနေပုံ၊ ဆာဝါနှင့်ရမှ အမဲလိုက်အလုပ်ကို မလုပ်တတ်မကိုင်တတ် လုပ်ရပုံ၊ ဆာဝါ၏နှိပ်စက်မှုဒဏ်၊ ပြက်ရယ်မှုဒဏ်ကို အလူးအလဲခံရပုံတို့ကို အဘဝဇ္ဈ်န်းချင်ချင်ဖြင့် စိတ်ကူးနှင့်ချဲထွင်၍ လူသာဝအဖွဲ့ကောင်းများအဖြစ် ဖန်တီးထားပါသည်။

ဇာတ်ဆောင်ပြောစကားဖြင့် ဇာတ်လမ်းကို သယ်ဆောင်ရာတွင် ဥပက၏လူပုံရှားမှုဟန်ပန်ကို ဇာတ်ကွက်အလိုက် အနှစ်တ်သရပ်ဖော်တင်ပြသည်။ ဥပက၏အတွေးစဉ်၊ ခံစားမှုကို လူသာဝနှင့်အညီ အနှစ်တ်ဖော်ကျူးဗျားတင်ပြပါသည်။ ကိုလေသာကို စွဲလမ်း၍ လောကရေးမကြေယ်သော ရဟန်းလူထွက် အဖြစ်အပျက်ဖြင့် ကိုလေသာအပြစ်ကို ပြသနိုင်ပါသည်။ ဖခင်၏စကားကို လိုက်နာ၍ ဥပကကို ယူရသော်လည်း မနှစ်သက်၍ ဆဲရေးနေသော ဆာဝါ၏စရိတ်မှ ငယ်ရွယ်သူတို့၏သာဘဝကို ဖော်ကျူးနိုင်ပါသည်။ ဦးပုညသည် လူသောကို နှုံစပ်သိမြင်ရုံသာမက အရေးအဖွဲ့ကျေမှုများပြီး အဘဝဇ္ဈ်န်းကောင်းသောကြောင့် သူ၏ဟောစာများသည် ရသမြောက်၍ ဖတ်ချင်နာချင်ဖွယ် ဟောစာများ ဖြစ်လာရပါသည်။

## နိဂုံး

ဥပကဆာဝါဟောစာသည် မူရင်း အတည်အခဲရေးဖွဲ့သည့် တထာဂတ္တဒါနဒီပနီကို အခြေခံသော်လည်း ဦးပုည၏လက်ရာဖြစ်သည့်အလျောက် စာဟန်သွက်လက်ပြီးလျှင် ကိုလေသာဆိုးကျိုးကို သိမြင်လာစေပါသည်။ ဦးပုည၏ အဘဝဇ္ဈ်န်းကောင်းမှုကြောင့် လောကတွင် မြင်ဖူး၊ တွေ့ဖူးသော လူစရိတ်၊ လူသာဝများကို မြင်ယောင်လာအောင် ရေးသားနိုင်သည်ကို တွေ့ရပါသည်။

## ကျမ်းကိုးဘာရှင်း

### မြန်မာဘာသာ

ကျိုးသဲလေးထပ်ဆရာတော်၊ ရွှေတောင်။ (ခုနှစ်မပါ၊ မီနတ္ထပကာသနီ၊ ရန်ကုန်၊ ဟံသာဝတီ၊ ပိဋကတ်ပုံနှိပ်တို့ကို)

ကြီးမောင်၊ ကြေးမုံ။ (၁၉၆၉)။ သီးခြားဝက်ပါ၊ ဒုတိယအကြိမ်၊ ရန်ကုန်၊ စပယ်ဖြူစာပေ။

ကြားကြားသုတော်၊ မ။ မာ-ဂျ (၁၉၉၅)။ ဦးပုည်၏ ဥပကဆာဝါဟောစာလေးလာချက်၊ မဟာဝိဇ္ဇာ (မြန်မာစာ)ဘွဲ့အတွက် တင်သွင်းသောကျမ်း၊ ရန်ကုန်။

ခင်မင်၊ ဓနဖြူ။ (၂၀၀၄)။ ဘာသာအမြင်၊ စာပေအမြင် ။ ရန်ကုန်၊ စိတ်ကူးချို့ချို့။

ဇော်ဂျီး (၂၀၀၄)။ ရသစာပေအဖွင့်နှင့်နိဒါနီး။ ရန်ကုန်၊ စိတ်ကူးချို့ချို့စာပေ။

ဇော်ဂျီနှင့်အများး (၁၉၆၃)။ ဦးပုည်စာပေနှင့် ရှုထောင့်အထွေထွေ။ ပထမအကြိမ်၊ ရန်ကုန်၊ ပီးဉာဏ်ပုံနှိပ်တို့ကို

ဒီပဲယင်းဆရာတော်။ (၁၉၅၀)။ တထာကတ္ထဒါနဒီပနီ။ ဒုတိယတွဲ၊ ရန်ကုန်၊ ဟံသာဝတီ၊ ပိဋကတ်ပုံနှိပ်တို့ကို

ပုညာ၊ ဦးဗြို့ (၁၉၅၉)။ ဥပကနှင့်ဆာဝါ ဟောစာ ။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တို့ကို

မိုးမြေ၊ မ။ (၂၀၀၉)။ ဝတ္ထုရှုည်သောသရား၊ ဝတ္ထုရှုည်အတတ်ပညာ ။ ရန်ကုန်၊ ရွှေကုံးကော်စာပေ။

မြန်မာစာအဖွဲ့။ (၁၉၉၃)။ မြန်မာအုပ်လိပ်အဘိဓာန်၊ ပထမအကြိမ်။ ရန်ကုန်၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းပုံနှိပ်တို့ကို

သန္တာအောင်၊ မ။ မဟာသုမ-၆။ (၂၀၀၅)။ မြန်မာဟောစာများ၏ ယော်ယျာလက္ခဏာလေးလာချက်၊ မဟာသုတေသန မြန်မာစာဘွဲ့အတွက် တင်သွင်းသောကျမ်း၊ ရန်ကုန်။

### အင်လိပ်ဘာသာ

Htin Aung, Mg. 1935. *Burmese Drama*, London, Oxford University.